

## ဓမ္မခန္ဓာ (၇၆) ခေတ်ကာလ (အလု-ဒဟိရိ)

ဥက္ကလားတိန်ပါးမှု အမှတ်စဉ် (၅၈)၊ သတ်မှတ်နာ (၃၀)ပါး၊

၌ဦးရွှေးလွင်ဦး ပြန်ဆိုသည်။

**بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ**

ကရုဏာရှင် အကြောင်းရှင် ဖြစ်တော်မူသော ပရမတ်ဘရားရှင်၏ ဂုဏ်တော်အားဖြင့်-၁၁

၁။	هُنَّ أَتَى عَلَى الْإِنْسَانِ حِينٌ مِنَ الدَّهْرِ لَمْ يَكُنْ شَيْئًا مَذْكُورًاِ လူသားအတွက် သတိရနိုင်ရာ မရှိသော ခေတ်ကာလ အချိန်တစ်ခု ပေးရောက်ခဲ့ပြီလော်။
၂။	إِنَّا حَدَّقْنَا إِلَيْنَا مِنْ نُطْفَةٍ أَمْشَاجِ نَبْتَلِيهِ فَجَعَنَاهُ سَمِيعًا بَصِيرًاِ ကေန်ပင် ဝါသည် လူသားအား ဖုန်းရန်အလိုက့်ရောစပ်သော သုတိပိုးရည်မှ ဖြစ်တည်စေခဲ့၏။ သို့ဖြင့် ဝါသည် သူ့အား အကြား၊ အမြင်ကို စီစဉ်ပေးတော်မူ၏။
၃။	إِنَّا هَدَيْنَاهُ السَّبِيلَ إِمَّا شَاكِرًا وَإِمَّا كَافُورًاِ ဝါသည် သူ့အား လမ်းစဉ်တော်သို့ လမ်းညွှန်၏၊ သူသည် ကျေးဇူးသိန်းရှင်၏၊ သို့မဟုတ် ဖုံးကွယ်မှု့ဗုံးချိန်းရှင်၏။
၄။	إِنَّا أَعْتَدْنَا لِلْكَافِرِينَ سَلَاسِلًا وَأَغْلَالًا وَسَعِيرًاِ ဝါသည် ဖုံးကွယ်သူများ အတွက် ချပ်ကိုင်မှနှင့် တွဲလောင်းကျနေသော မီးလောင်စာကို ပြင်ဆင်ထားတော်မူ၏။
၅။	إِنَّ الْأَبْرَارَ يَسْرِيبُونَ مِنْ كَأسِ كَانَ مِزَاجُهَا كَافُورًاِ ကောင်းမှုပြုသူတို့ သောက်သုံးရမည့် ခွက်မှာ နတ်သွွှုံး ယမကာ ဖြစ်၍-
၆။	عَيْنَ يَشْرَبُ بِهَا عِبَادُ اللَّهِ يُفَجِّرُونَهَا تَخْجِيرًاِ ပရမတ်ဘရားရှင်၏ အမူတော်ဆောင်များ သောက်သော ရေပန်းများ စီးထွက်နေသည့် ထိမ့်စားမှ ဖြစ်၏။
၇။	يُوْفُونَ بِالنَّذْرِ وَيَخَافُونَ يَوْمًا كَانَ شَرُّهُ مُسْتَطِيرًاِ သူတို့သည် သူတို့၏ ရည်သန်မှုကို ပြီးပြည့်စေကြ၏၊ ဘေးကျပ်နဲ့ကျပ် လူးလာဆန်တိဖြစ်ရမည့် နေ့ကို ကြောက်၍။
၈။	وَيُطْعِمُونَ الطَّغَامَ عَلَى حُبِّهِ مِسْكِينًا وَيَتَمًا وَأَسِيرًاِ သူတို့သည် အရှင်အား ချစ်ခြင်းဖြင့် နွမ်းပါးသူများ၊ မိဘမဲ့များ၊ စစ်သုံးပါးများကို အစားအစာ ကျွေးမွှေးကြ၍-

(၁၀၀၀) ဤသတ်တော်က လူသားတို့တွင် သမိုင်းမတတို့စေတဲ့ ပြန်ပြောင်း သတိရစေရန် မှတ်တစ်းမှတ်ဘရာများ တစ်စုံတစ်ရာများ မရှိသောတော် ဟု ရှိခဲ့ကြောင်းကို အတိအကျ သက်သောပြဿနာ ရှိပေးသည်။ ထို့ကြောင့်- လူသားတို့ သတိရနေသော ကဗ္ဗား ပထမဆုံးလူသား ဖြစ်သည့် အားဖြင့် မတိုင် ဖို့မှ သမိုင်းမဝင်သော လူသားများစေတဲ့ ရှိခဲ့သည်ဟုခြင်းမှာ ငြင်းဆို၍ မရပေ။ ဤကျိုးမြေတိတော်အာန်တွင် အားကို ကဗ္ဗာပထမဆုံး လူသားဟု လုံးဝ ဆိုမထားချေ။ ဤသတ်တော်တွင် ပါဝင်သော ပူသမာန်၏ (၂ ကြိမ်) ဖော်ပြသည်။ ၇၆:၁၁၊ ၇၉:၂၄။

(၁၀၀၂) ဤသတ်တော်သည် လူသားမျိုးဆက် ဖြစ်တည်လာစေရန် ကပြား အဖြစ် မျိုးပေါင်းခြားမှာဖြော ဖြစ်တည်လာခဲ့စေသည်ဟု ဆိုထားပေ သည်။ ယခြေတ်တွင်ပင်- ကပြားများသည် ဘာက်ရည် သာလွန်ကောင်းမွန်ကြောင်းကို သိပ္ပာညာရှင်များက သက်သောပြဿနာ ရှိပေသည်။ သို့သော် လူဟူသော မျိုးစိတ်တူညီရမည် ဖြစ်သည်။ ထို့ပြင် လူသားနှင့်လျှောင်းထုတ်သွေးရောစပ်မှ နွေးဖွားလာနိုင်သည်ဟု ဤသတ်တော်က အတိအကျ ဆိုပေသည်။ - အားဖြင့် ယောက်တူပို့မှုလည်း လူသားစင်စစ်မှုလွှာ၍ အခြား မဟုတ်ချေ။

٣٠	<b>إِنَّمَا نُطْعِنُكُمْ لِوَجْهِ اللَّهِ لَا تُرِيدُ مِنْكُمْ جَزَاءً وَلَا شُكُورًا</b>	<p>- “ကျွန်ုပ်တို့သည် ပရမတ်ဘရားရှင်၏ မျက်နှာသာပေးမှုအတွက် သင်တို့အား ကျွဲ့မွေးပါ၏၊ သင်တို့ထံမှ အစားပေးမှုနှင့် ကျွဲ့မှုးကို မလိုလားပါ-</p>
١٠١ စိတ် ပိတ်:	<b>إِنَّا نَحَافُ مِنْ رَبِّنَا يَوْمًا عَبُوسًا قَمَطْرِيرًا</b>	<p>ကျွန်ုပ်တို့သည် ကံကြမှာရှင် ထံမှ ဖိတ်ကျွမ်း သုန့်မှုန်စေမည့် နေ့ကာလကိုသာ ကြောက်ရှုံး၏”ဟု ဆိုကြ၏။</p>
١٠٢	<b>فَوَقَاهُمُ اللَّهُ شَرَّ ذَلِكَ الْيَوْمِ وَلَقَاهُمْ نَصْرَةً وَسُرُورًا</b>	<p>သို့ဖြင့် ပရမတ်ဘရားရှင်သည် သူတို့အား ထိန္ဒာကာလ၏ ဆုံးကျိုးများမှ ကာကွယ်လိုက်ပြီ။ သူတို့အတွက် လင်းဝင်းတောက်ပခြင်း ကြိတ်၍ကြည်နှုန်းပြင်းကို ခင်းကျင်းပေးတော်မှပြီ။</p>
١٠٣	<b>وَجَرَاهُمْ بِمَا صَبَرُوا جَنَّةً وَحَرِيرًا</b>	<p>သူတို့၏ သည်းခံခြင်းများအတွက် ဥယျာဉ်ဘုန်းနှင့် ပိုးမြတ်ဖွေးပါတို့ကို အစားရစေမည်။</p>
١٠٤	<b>مُتَكَبِّئُونَ فِيهَا عَلَى الْأَرَائِكِ لَا يَرَوْنَ فِيهَا شَمْسًا وَلَا رَمَهِيرًا</b>	<p>သူတို့အပေါ်သို့ ငါးမှုအရိပ်တို့သည် အနီးကပ်ကျလျက် အနိမ့်ပင် နိမ့်သော အပြွတ်ပြွတ်သီးနှံများ ရှိနေ၏။</p>
١٠٥	<b>وَيُطَافُ عَلَيْهِمْ بِأَنِيَةٍ مِنْ فِضَّةٍ وَأَكْوَابٍ كَائِنُتْ قَوَارِيرًا</b>	<p>ငွေကွပ်ထားသည့် ဖလားများဖြင့် သူတို့အား တည်၍ပြုမြစ်စွာ လွှဲည့်လည်ပေးလွှား။</p>
١٠٦	<b>قَوَارِيرٌ مِنْ فِضَّةٍ قَدَرُوهَا تَقْدِيرًا</b>	<p>တည်၍ပြုသော ငွေခွက်များသည်- စည်းချိန်အတိုင်း စည်းချိန်ချမှတ်မှု ဖြစ်၏။</p>
١٠٧	<b>وَيُسْقَوْنَ فِيهَا كَأسًا كَانَ مِرْجُهَا زَنجِيلًا</b>	<p>သူတို့အား ခံတွင်းရှင်းသော ဂျင်းယမကာပါသည့် ခွက်ဖြင့် တိုက်ကျွဲ့လွှား။</p>
١٠٨	<b>عَيْنًا فِيهَا تُسَمَّى سَلْسِبِيلًا</b>	<p>ထို့မှ မိမ့်စင်း၏ အမည်မှာ ခုတောင်းပြည့်လမ်း ၁၀၁၃ ဖြစ်၏။</p>
١٠٩	<b>وَيَطْوُفُ عَلَيْهِمْ وِلْدَانٌ مُخَلَّدُونَ إِذَا رَأَيْتُهُمْ حَسِبْتُهُمْ لَوْلَوًا مَنْثُورًا</b>	<p>သူတို့၏ အပါး၍ ကိုယ်ပွားရင်သွေးတို့သည် ကာလတည်းမြားမရှိ လွှဲည့်လည်နေလျက် သင်သည်သူတို့အား မြင်သော အခါ ပုလဲလေးများ ပဲနေသည်ဟု စဉ်းစားမြစ်ပင်။*</p>

(၁၀၈) ဤမြစ်၏ အမည်ကို ဆရာတော်ကြီးများက အာရုံဖို့ အမည်အတိုင်း ဆာလိုဆိုလိုးလိုး ဟု ရေးသားကြပေသည်။ ဤဘာသာပြန်တွင် တတ် နိုင်သော မြန်မာများ နားလည်စေရန် ပြန်ဆိုသည်ဖြစ်ရပါ ထိစကားလုံး၏ အမိုးယောက်ကို ပြန်ဆိုထားခြင်း ဖြစ်ပေသည်။ ဆာလိုးများ- မေးမြိုးသည် တောင်းစံသည်ဟု ဖြစ်၍၏။ ဆိုလိုး၏ အမိုးယောက်မှာ လမ်းစဉ်၊ လမ်းကြောင်း ဟု ဖြစ်ပေသည်။ ထိုဝါဘာရုံနှစ်လုံးအား ပေါင်းစပ်လိုက်သော အခါ လမ်းစဉ်တော်၍ ခုတောင်းပြည့်ခြင်း ဟု ဖြစ်ပေသည်။ ရောဝတီ ဟူသော မြစ်ကို ကူဗျာမြေပုံတွင်လည်း ရောဝတီဟူသော အသံကိုသာ ရေးသားသော ရွှေ၊ ဆိုသည်မှာ ကြီးမားသော၊ ဝတီ ဆိုသည်မှာ မြစ်- ပေါင်းစပ်လိုက်လျက် ကြီးမားသော မြစ် ဟု အမိုးယောက်ရောက် သက္ကဆိုပင်- အသံကိုအတိုင်း မှတ်သားလျှင်လည်း လွှေချော်မှု မရှိခြင်း။

١٥١	وَإِذَا رَأَيْتَ ثُمَّ رَأَيْتَ نَعِيمًا وَمُلْكًا كَبِيرًا ﴿٣٠﴾ သင်သည် ထိုသို့ မြင်သောအခါ ဂုဏ်ရှိသော နိုင်ငံတော်ကို မြင်တွေ့ရလွှား။
١٥٢	عَالِيهِمْ ثِيَابٌ سُنْدُسٍ خُضْرٌ وَأَسْتَبْرَقٌ وَخُلُوًّا أَسَاوَرٌ مِنْ فِضَّةٍ وَسَقَاهُمْ رُبْعُهُمْ شَرَابًا طَهُورًا ﴿٣١﴾ သူတို့၏ အပေါ်ယူ ခြိထည်များမှာ ပိုးသား မြစ်မီးရောင် ပိုးပဲကဗ္ဗဲ့ပါတို့ ဖြစ်၏။ သူတို့အား ငွေစလွယ်များဖြင့် ဆင်မြန်း ပေးလျက် ကံကြံမွှောရှင်က သူတို့အား သန့်စင်သော သောက်ရောအား တိုက်ကျေးလတ္တား။
١٥٣	إِنَّ هَذَا كَانَ لَكُمْ جَزَاءٌ وَكَانَ سَعْيُكُمْ مَشْكُورًا ﴿٣٢﴾ ကေန်ပင်- ဤသည် သင်တို့အတွက် အစားပေးမှု ဖြစ်၏။ သင်တို့၏ လုံးပန်းမူးများအတွက် ကျေးဇူးပြုတော်မူပြီ။
١٥٤	إِنَّا نَحْنُ نَزَّلْنَا عَلَيْكَ الْقُرْآنَ تَنزِيلًا ﴿٣٣﴾ ကေန်ပင် ဝါသည် သင့်အား ဤကုန်အာန်အား တစ်ဆင့်ချင်း ချမှတ်ပေးတော်မူပြီ။
١٥٥	فَاصْبِرْ لِحُكْمِ رَبِّكَ وَلَا تُطِعْ مِنْهُمْ أَنِّيَا أَوْ كَهْوَرًا ﴿٣٤﴾ သို့ဖြစ်၍ ကံကြံမွှောရှင်၏ ဓမ္မသတ်အတွက် သည်းလုပ်ရမီးဖြေးလော့၊ သူတို့အနက်မှ အပြစ်ရှိသူ၊ ပုံးကွယ်သူတို့အား မနာ ခံလင့်။
١٥٦	وَادْكُرِ اسْمَ رَبِّكَ بُكْرَةً وَأَصِيلًا ﴿٣٥﴾ နံနက်နှင့် နေကျချိန်၌ ကံကြံမွှောရှင်၏ ဂုဏ်တော်အား ရှုမှတ်သတိရလော့။
١٥٧ ☆၃၂:	وَمِنَ اللَّيْلِ فَاسْجُدْ لَهُ وَسَبِّحْهُ لَيْلًا طَوِيلًا ﴿٣٦﴾ ညုံင်း၌ အရှင်အား ဦးချွန်ခံလော့၊ ရည်လျားသော ညတာ၌ အရှင်အား ဦးထိုင်ထားလော့။ <sup>☆</sup>
١٥٨	إِنَّ هَؤُلَاءِ يُبَهُونَ الْعَاجِلَةَ وَيَذْرُونَ قَرَاءَهُمْ يَوْمًا ثَقِيلًا ﴿٣٧﴾ ကေန်ပင် ဤသူတို့သည်ကား အလျင်လိုနေခြင်းကို ချစ်မြတ်နီးလျက်- အကွယ်မှ လေးလုလှသော နောက်လကို ချိန်ထားကြ၏။
١٥٩	نَحْنُ خَلَقْنَاهُمْ وَشَدَدْنَا أَسْرَهُمْ وَإِذَا شِئْنَا بَدَلْنَا أَمْثَالَهُمْ تَبَدِيلًا ﴿٣٨﴾ ဝါသည် သူတို့အား ဖြစ်တည်စေတော်မူ၏။ သူတို့အား အားအင်တောင့်တင်း ပုံစံကျေစေ၏။ ဝါ၏ စံချိန်ပြည့်မှုသောအခါ ဝါသည် သူတို့ အစား လွှာပြောင်းခြင်းဖြင့် သူတို့ကဲ့သို့သူများကို လွှာပြောင်းနိုင်တော်မူ၏။
١٥١٠	إِنَّ هَذِهِ تَذْكِرَةٌ فَمَنْ شَاءَ اتَّخَذَ إِلَى رَبِّهِ سَبِيلًا ﴿٣٩﴾ ကေန်ပင် ဤသည် သတိပေးတရားတော် ဖြစ်၏။ စံချိန်ပြည့်သူအား ကံကြံမွှောရှင်၏ လမ်းစဉ်ဆီသို့ အယူထားစေလော့။
١٥١١	وَمَا تَشَاؤنَ إِلَّا أَنْ يَشَاءَ اللَّهُ إِنَّ اللَّهَ كَانَ عَلَيْمًا حَكِيمًا ﴿٤٠﴾ ပရမတဘုရားရှင်၏ စံချိန်မပြည့်မှုဘဲ- သင်တို့သည် စံချိန်ပြည့်မှုမည် မဟုတ်။ ကေန်ပင် ပရမတဘုရားရှင်သည် သိနေ သော အရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏၁၀၀၄
١٥١٢	يُدْخِلُ مَنْ يَشَاءَ فِي رَحْمَتِهِ وَالظَّالِمِينَ أَعْدَ لَهُمْ عَدَابًا أَلِيمًا ﴿٤١﴾

(၁၀၀၄) လူသားသည် မိမိရည်မှုး လိုချင်သော ပန်းတိုင်သို့ ရောက်ရန် ပရမတဘုရားရှင် ပြဌာန်းထားသော လောကဓမ္မစံချိန်အား ဒီဂရီ စံချိန် ပြည့်မှုသည်ထိ ကြိုးစားရမည် ဖြစ်သည်။ ဥပမာအားဖြင့် ရောက် လိုချင်လျှင် ရေအား အေးခဲ့စေမည့် စံချိန်သို့ ပြည့်မှုသည်အထိ အေးခဲ့ရမည် ဖြစ်သွားသို့ပင်။

စံခိုင်ပြည့်မှုသူသား အရှင်၏ ကရူဏာတွင်းသို့ ဝင်ခွင့်ရစေလွှား။ အမိုက်ကောင်များ- သူတို့အတွက် ရူးနစ်နာကျင်  
သော ဝင်ကြေးကို တွက်ချက်ပြင်ဆင်ထားပြီ။